

အမေရိကန်အစိုးရမှ
ပံ့ပိုးသည့် ပညာသင်ဆုများ
အကြောင်း ဟောပြောပွဲ
ပြုလုပ်မည်



**SCHOLARSHIPS FOR
MYANMAR STUDENTS**

18 November 2020 (Wed)

10 AM - 11 AM

**COME JOIN OUR INFO SESSIONS &
FACEBOOK LIVE**



**The Power
of International
Education**

CONTENT

အမေရိကန်အစိုးရမှ ပံ့ပိုးသည့်
ပညာသင်ဆုများအကြောင်း
ဟောပြောပွဲပြုလုပ်မည်

Smart Phone နဲ့ Landscape ရှုခင်းပုံတွေ
ရိုက်တော့မည်ဆိုလျှင်

အွန်လိုင်းကဈေးဝယ်မယ်

Game of the day

App of the day

အမေရိကန်အစိုးရမှ ပံ့ပိုးသည့် ပညာသင်ဆုများအကြောင်း ဟောပြောပွဲပြုလုပ်မည်



18 November 2020 (Wed)

10 AM - 11 AM

COME JOIN OUR INFO SESSIONS &
FACEBOOK LIVE



အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ်
ရဲ့ လင်ကွန်းပညာသင်ဆုအကြောင်းနဲ့ ၂၀၂၁ အ
တွက်အမေရိကန်အစိုးရကပံ့ပိုးတဲ့ပညာသင်ဆုတွေ
အကြောင်းဟောပြောပွဲ ကျင်းပသွားမယ်လို့ သိရပါ
တယ်။

ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ အွန်လိုင်းမှ တစ်ဆင့် ကျင်းပသွားမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာကျောင်း သားတွေအတွက် ပညာသင်ဆုတွေ များစွာရှိပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ် ရဲ့ လင်ကွန်းပညာသင်ဆုအကြောင်းနဲ့ ၂၀၂၁ အတွက် အမေရိကန်အစိုးရက ပံ့ပိုးတဲ့ ပညာသင်ဆုတွေအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ <https://bit.ly/2HZsUju> မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။



Smart Phone နဲ့ Landscape ရှုခင်းပုံတွေ ရိုက်တော့မည်ဆိုလျှင်



(၁) Smart Phone Camera Lens ကို
သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။

Portrait ပဲရိုက်ရိုက်၊ ဘာအမျိုးအစားပဲ
ရိုက်ရိုက်ဒါလဲအရေးကြီးပါတယ်။ ပုံရိပ်ဖမ်း Lens မှာ
သန့်ရှင်းနေမှလည်း ပုံထွက်ကောင်းမှာက ကင်မရာ
သမားတိုင်း သိပါတယ်။ အလွယ်တကူနဲ့ အိတ်ကပ်
ထဲထည့် လက်နဲ့ ကိုင်လိုက် ထုတ်လိုက်သွင်းလိုက်

လုပ်နေတဲ့ စမတ်ဖုန်းက ကင်မရာ Lens ဟာ သာ မန်ကိုင်ဆောင်နေတဲ့ DSLR Camera က Lens တွေ ထက်ပိုပြီး ညစ်ပတ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ကိုက သဘာဝအလျောက် လက်ဆီတွေထွက်နေသလို လက်ဗွေလဲ အလွယ် တကူ ထင်ကျန်နေတာကြောင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံ ဗီဒီယို ရိုက်တော့မယ်ဆိုရင် အရင်ဆုံး လုပ်ရမယ့် အလုပ်က Smart Phone Camera Lens ကို သန့်ရှင်း ရေးလုပ်ဖို့ပါပဲ။

(၂) Zoom သုံးဖို့ မစဉ်းစားပါနဲ့

စမတ်ဖုန်းမှာပါဝင်တဲ့ ကင်မရာမှာ Zoom Function ပါဝင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါကို သုံးမယ်ဆိုရင်တော့ Photo ရဲ့ Sharpness တွေ၊ Resolution တွေ ကျဆင်းမှာ အသေအချာပါ။ ဒါကြောင့် ရှုခင်းပုံတွေကို ရိုက်ရင် Zoom Function ကို အသုံးပြုဖို့ထက် အရိုက်ခံ Subject ကို နီးနိုင် သမျှ နီးအောင်ချည်း ကပ်ရိုက်ဖို့စဉ်းစားပါ။

(၃) Smart Phone Camera ရဲ့ Flash မီးကို ပိတ်ထားပါ

ရှုခင်းပုံရိုက်မယ်ဆိုရင်တော့ Flash မီးကို ပိတ် ထားဖို့ လိုပါတယ်။ Flash မီးဖွင့်ပြီးရိုက်မယ်ဆိုရင် ဓာတ်ပုံရဲ့ color temperature အနေအထား

မှားသွားနိုင်သလို Shutter နဲ့ Aperture တို့ပါ Flash နဲ့ လိုက်တွက်ပေးတာဆိုတော့ Shutter အရှိန် ကျဆင်းမှုဖြစ်ပြီး Aperture ကျယ်လွန်းပြီး ပုံတွေ မပြတ်သားတာမျိုး ဖြစ်တတ်ပါတယ်။

(၄) Focus စနစ်အတွက် အားထုတ်မှု ရှိပါစေ

ဆိုလိုတာက ကိုယ်အဓိက ထားရိုက်မယ့် Subject ကို ထောက်ပြီး Focus ထောက် ဖြတ်ဖို့ ဆိုလိုတာပါ။ LCD ကို ထိတွေ့ ဖိထောက်ပြီး Focus ဖြတ်ဖို့နဲ့ focus မပြတ်ပြတ်အောင် စောင့်ကြည့်ပြီးမှ ပုံရယူဖို့ ဆိုလိုပါတယ်။

(၅) အလင်းအမှောင် ချိန်ညှိပါ

သာမန်အားဖြင့် စမတ်ဖုန်းကင်မရာဆိုတာက အလင်းအမှောင် အော်တိုချိန်ညှိစနစ်နဲ့ လာပါတယ်။ ကင်မရာကိုဖွင့်ပြီး ချိန်လိုက်တာနဲ့ Subject, Foreground, Background ကင်မရာထဲမြင်သမျှ မြင်ကွင်းအားလုံးကို Exposure ညီအောင် တန်းညှိပေးတဲ့ အနေအထားပါ။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကိုယ်အဓိကပြချင်တဲ့ Subject ကိုကျတော့ အားလုံးနဲ့ ညီမျှနိုင်တဲ့ Exposure နဲ့ပဲ ဆုံးဖြတ်ပေးထားတာကြောင့်မှောင်နေတာ၊လင်းနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အဓိက ပြချင်တဲ့ Subject ကို Tap လုပ်လက်နဲ့ဖိပြီး Exposure အတိုးအလျှော့ လုပ်ပေးပါ။

(၆) Filter သုံးပါ

စမတ်ဖုန်း ကင်မရာအတွက်လည်း ကောင်းကင်အရောင်တွေ၊ တိမ်အရောင်တွေကို ပိုမို လေးနက်သွားအောင် တပ်ဆင်အသုံးပြုရတဲ့ Filter တွေ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ ဝယ်ဖို့ ရာ အခက်အခဲ ရှိတယ်ဆိုရင်လည်း စမတ်ဖုန်း ပုံပြင် app ဖြစ်တဲ့ Snapseed, Lightroom မှာ ပြုပြင် ထည့်သွင်းနိုင်ပါတယ်။

(၇) အထောက်အကူပြု ဆက်စပ်ပစ္စည်းများကိုပါ ထည့်သွင်း အသုံးပြုပါ

စမတ်ဖုန်းနဲ့ Long Exposure ရိုက်မှာလား၊ Mikey way ရိုက်မှာလား ။ ဒါဆိုရင် ထရိုင်ပေါ့ အပေါ့ စားလေးတွေလိုအပ်လာပါပြီ။ ထူးခြားတဲ့ Architecture ပုံတွေ လိုချင်လား။ Fish Eye လို့ခေါ်တာ ပုံတွေကို ခုံးထွက်အောင်ရိုက်မယ့် ငါးမျက်စိလိုပြီ။ မြင်ကွင်းတွေကို Perspective ပြောင်းစေရန် မြင်ကွင်း ပိုကျယ်ရန်အတွက် အသုံးပြုတဲ့ Wide Lens တွေ လိုပြီ။ ရှုခင်းတွေကို ထူးခြားတဲ့ လေးနက်မှု အသွင်ဆောင်လာစေဖို့ အလင်းချ Filter တွေ၊ အရောင်တောက်စေဖို့ Vivid Filter တွေ စတဲ့ အထောက်အကူပြု ဆက်စပ်ပစ္စည်းတွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

(၈) ဓာတ်ပုံရဲ့ ဖွဲ့စည်းမှု အထားအသိုကို လေ့လာပါ
ဒါကတော့ ဓာတ်ပုံတစ်ပုံရဲ့ Composition ကို ဆိုလိုတာပါ။ Rule တွေ ရှိပါတယ်။ တွေ့ကရာပုံစံနဲ့ ရိုက်နေမယ့်အစား နာမည်ရှိ ဓာတ်ပုံဆရာတွေဘယ်လို Composition ချပြီး ရိုက်သလဲဆိုတာကို လေ့လာပါ။ အတုယူပါ။ ဒီဓာတ်ပုံရဲ့ အထားအသိုပညာက စမတ်ဖုန်းနဲ့ ရိုက်မှ လိုတာမဟုတ်ပါဘူး။ ဘာကင်မရာနဲ့ရိုက်ရိုက် အရေးကြီးပါတယ်။

(၉) RAW File ဖြင့် ရိုက်ပါ

စမတ်ဖုန်းမှာ JPEG နဲ့ မရိုက်ဘဲ RAW နဲ့ ရိုက်တယ်ဆိုတာက အရင်နှစ်တွေက ကြီးမားတဲ့ ပိတ်ဆို့မှုကြီးပါ။ အခုနောက်ပိုင်း စမတ်ဖုန်းကင်မရာတွေမှာတော့ အေးဆေးပါပဲ။ RAW နဲ့ ရိုက်ရင် ဘာကောင်းလဲ။ Raw file ဆိုတာ compressed lossless image file format ဖြစ်ပြီး ပုံမှန် lossy JPEG ထက် image data အများကြီး ပါဝင်ပါတယ်။ ပါဝင်လို့လဲ အပြင်ပိုခံပါတယ်။ ဆိုလိုတာက RAW နဲ့ ရိုက်တဲ့ ပုံတွေကို စမတ်ဖုန်းသုံး App ဖြစ်တဲ့ Snapseed, VCSO, Halide စတဲ့ App တွေမှာ ကာလာတွေကစားတာ White balance ကစားတာတွေ အလင်းအမှောင် ထပ်ချိန်ညှိတာတွေလုပ်ရတာ ပိုကောင်းပါတယ်။ ဘာအမျိုးအစားကင်မရာနဲ့ပဲရိုက်ရိုက် ကိုယ်ရိုက်တဲ့ ပုံတွေကို app တစ်ခုခုနဲ့ ပြင်ပြီးမှ အသုံးပြုချင်တယ်ဆိုရင်တော့ RAW File နဲ့ရိုက်ဖို့ လုံးဝမမေ့ပါနဲ့။

Page Guide

Advice Channel



Advice Channel ဆိုတဲ့ Facebook page ကတော့ လူတွေရဲ့ စိတ်နဲ့ပတ်သက်ပြီး ခွန်အားနဲ့ အကြံဉာဏ်တွေကို နေ့စဉ်ဖော်ပြပေးနေတဲ့ Facebook page တစ်ခုဖြစ်ပါတယ်။

Members (430,062)

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန်



Game of the day

FallenGuys


FallenGuys ဆိုတဲ့ ဂိမ်းကတော့ ကိုယ့်ရဲ့ဉာဏ် အရည်အသွေးကို အသုံးချ ပြီး တားဆီးပိတ်ဆို့ထား တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကာ ပန်းဝင်နိုင် အောင် ကစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ပန်းဝင် နိုင်မှသာ နောက်အခန်း တွေကိုဆက်လက် ကစား နိုင်မှာဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေ အနေနဲ့ AppStore ကနေ အခမဲ့ရယူနိုင်ပါတယ်။ iOS version 10.0 နဲ့ အထက်မှာ ထည့်သွင်း ကစားနိုင် မယ့်ဂိမ်း ဖြစ်ပါတယ်။



ဒေါင်းလုပ် ပြုလုပ်ရန် >

App of the day

Ringtone Maker



iPhone သုံးစွဲသူတွေ အတွက် ကိုယ်ပိုင် ringtone တွေကို ဖန်တီးနိုင်မယ့် app တစ်ခု ဖြစ်ပါတယ်။ Apple Music နဲ့ Library ထဲမှာရှိတဲ့ သီချင်းတွေကို ထည့်သွင်း ပြီး ကိုယ်တိုင် ringtone တွေကို ဖန်တီးသုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။

ထည့်သွင်း အသုံးပြုလိုသူတွေ အနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 11.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ In-App purchase ဖြစ်တဲ့ အတွက် တချို့ feature တွေကို အသုံးပြုမယ် ဆိုရင်တော့ အခကြေးငွေပေးချေမှသာအသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

အွန်လိုင်းကဗျေးဝယ်မယ်

LG 27GL650F-B.ATM Gaming monitor



ပေးရတဲ့ဗျေးကလည်းတန်ပြီးသုံးလို့ကောင်းမယ့် မော်နီတာတစ်မျိုး ရှာနေတဲ့သူတွေကို LG အမှတ်တံဆိပ် gaming monitor တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းကစားတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်၊ ရုံးသုံးအတွက်ပဲဖြစ်ဖြစ် အသင့်တော်ဆုံးမော်နီတာ ဖြစ်ပါတယ်။ စကရင်က ၂၇ လက်မ အရွယ် (16:9 Full HD IPS)ရှိပြီး Resolution က 1920 x 1080 , Contrast ratio က 1000 : 1 (Static),

Response Time က 5ms (GtoG at Faster), 1 ms နဲ့ Refresh Rate က 144Hz ဖြစ်ပါတယ်။ ချိတ်ဆက်မှုတွေအတွက် HDMI port နှစ်ခုနဲ့ Display Port တွေပါဝင်ပါတယ်။ အာမခံအနေနဲ့ Parts & Service အတွက် သုံးနှစ်ပေးထားပြီး Panel အတွက် ကိုတော့ တစ်နှစ်ပေးထားပါတယ်။ တန်ဖိုးက ၄၇၈,၅၀၀ ကျပ် ဖြစ်ပါတယ်။



Photo of the Day



U Kyaw Kyaw Latt
Samsung Galaxy A 70